


GAGURITAN RARAJONTI

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia



GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၇၀

10

B

၁၀။ နေ့တိုင်း ယိုတိကလေးပွဲပေးလေ့ရှိရာ ရှိအားထွက် ပုဏ္ဏားကလေးပေးလေ့
ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။
ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။

ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။
ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။
ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။

၁၇၁

11

A

၁၁။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။
ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။
ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။

ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။
ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။
ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။ ကလေးပုလဲပေးအားပေးပါ။

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၄

19

B

၇၄
ထိုသို့အားဖြင့် အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်

ထိုသို့အားဖြင့် အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်

၇၅

20

A

၇၅
ထိုသို့အားဖြင့် အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်

ထိုသို့အားဖြင့် အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်
အစွဲအနွှဲအားဖြင့် ပြုစုပေးအပ်ရမည့် အားဖြင့်

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

20
B

၅၀
အစိုးရအဖွဲ့အစည်းများက
တည်ထောင်ပြီး ပထမဆုံး
အဖွဲ့အစည်းများကို ဖွဲ့စည်း
ပေးခဲ့ပါသည်။

အစိုးရအဖွဲ့အစည်းများက
တည်ထောင်ပြီး ပထမဆုံး
အဖွဲ့အစည်းများကို ဖွဲ့စည်း
ပေးခဲ့ပါသည်။

21
A

အစိုးရအဖွဲ့အစည်းများက
တည်ထောင်ပြီး ပထမဆုံး
အဖွဲ့အစည်းများကို ဖွဲ့စည်း
ပေးခဲ့ပါသည်။

အစိုးရအဖွဲ့အစည်းများက
တည်ထောင်ပြီး ပထမဆုံး
အဖွဲ့အစည်းများကို ဖွဲ့စည်း
ပေးခဲ့ပါသည်။

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

23 B

၅၅၅ ခုပေပေအကျွန်ုပ်တို့ပါကပည့်အိန္ဒိယသောသိယူပာ
ကျွန်ုပ်တို့ကတူကတူအိန္ဒိယပေအကျွန်ုပ်တို့ကတူကတူ
ကတူကတူအိန္ဒိယသောသိယူပာသောသိယူပာသောသိယူပာ
အကျွန်ုပ်တို့ကတူကတူအကျွန်ုပ်တို့ကတူကတူ

ထိုသို့ပေပေအကျွန်ုပ်တို့ပါကပည့်အိန္ဒိယသောသိယူပာ
ကျွန်ုပ်တို့ကတူကတူအိန္ဒိယပေအကျွန်ုပ်တို့ကတူကတူ
ကတူကတူအိန္ဒိယသောသိယူပာသောသိယူပာသောသိယူပာ
အကျွန်ုပ်တို့ကတူကတူအကျွန်ုပ်တို့ကတူကတူ

24 A

၅၅၆ ခုပေပေအကျွန်ုပ်တို့ပါကပည့်အိန္ဒိယသောသိယူပာ
ကျွန်ုပ်တို့ကတူကတူအိန္ဒိယပေအကျွန်ုပ်တို့ကတူကတူ
ကတူကတူအိန္ဒိယသောသိယူပာသောသိယူပာသောသိယူပာ
အကျွန်ုပ်တို့ကတူကတူအကျွန်ုပ်တို့ကတူကတူ

ထိုသို့ပေပေအကျွန်ုပ်တို့ပါကပည့်အိန္ဒိယသောသိယူပာ
ကျွန်ုပ်တို့ကတူကတူအိန္ဒိယပေအကျွန်ုပ်တို့ကတူကတူ
ကတူကတူအိန္ဒိယသောသိယူပာသောသိယူပာသောသိယူပာ
အကျွန်ုပ်တို့ကတူကတူအကျွန်ုပ်တို့ကတူကတူ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

25
B

၅၅

အိမ်သို့၍ နေရာတစ်ခုကို ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ

အိမ်သို့၍ နေရာတစ်ခုကို ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ

26
A

ပျော်ရွှင်စရာ နေရာတစ်ခုကို ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ

ပျော်ရွှင်စရာ နေရာတစ်ခုကို ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ
ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ ချစ်ခင်အားရစွာ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၅
30
B

၅၅
ဣန္ဒြေဟိ၊ နန္တိဟပံအတိဝေယျ၊ ဝိတိပူဝိဝေယျာတိ၊ ဣ
တိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊

ပာရုဒ်ဣန္ဒြေဟိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊

၅၆
31
A

ဣန္ဒြေဟိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊

ဣန္ဒြေဟိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊
ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊ ဣတိတုယုတိ၊

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

31
B

31

B

ආරක්ෂා කිරීමට පිටුපසින් සිටින අයට පමණක්
අවසරය ඇත. මෙහි ඇති අන්තර්ගතය
විවේචනාත්මකව සලකා බැලිය යුතුය.
සංරක්ෂණය කිරීමට අවශ්‍ය වන අතර
මෙහි ඇති අන්තර්ගතය ආරක්ෂා කිරීමට
අවශ්‍ය වන අතර මෙහි ඇති අන්තර්ගතය
විවේචනාත්මකව සලකා බැලිය යුතුය.

සංරක්ෂණය කිරීමට අවශ්‍ය වන අතර
මෙහි ඇති අන්තර්ගතය ආරක්ෂා කිරීමට
අවශ්‍ය වන අතර මෙහි ඇති අන්තර්ගතය
විවේචනාත්මකව සලකා බැලිය යුතුය.

32
A

32

A

මෙහි ඇති අන්තර්ගතය ආරක්ෂා කිරීමට
අවශ්‍ය වන අතර මෙහි ඇති අන්තර්ගතය
විවේචනාත්මකව සලකා බැලිය යුතුය.
සංරක්ෂණය කිරීමට අවශ්‍ය වන අතර
මෙහි ඇති අන්තර්ගතය ආරක්ෂා කිරීමට
අවශ්‍ය වන අතර මෙහි ඇති අන්තර්ගතය
විවේචනාත්මකව සලකා බැලිය යුතුය.

මෙහි ඇති අන්තර්ගතය ආරක්ෂා කිරීමට
අවශ්‍ය වන අතර මෙහි ඇති අන්තර්ගතය
විවේචනාත්මකව සලකා බැලිය යුතුය.
සංරක්ෂණය කිරීමට අවශ්‍ය වන අතර
මෙහි ඇති අන්තර්ගතය ආරක්ෂා කිරීමට
අවශ්‍ය වන අතර මෙහි ඇති අන්තර්ගතය
විවේචනාත්මකව සලකා බැලිය යුතුය.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၂၅

ရမာတင်္ဂါယုဏလပိဿျာ ဘဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ န
စံရက္ခကိယာခံလက္ခန္ဓာ ရကသပ္ပာဝဗန္ဓုဏ္ဍိတိဂါ ဝိပဏီ
ဣာဘဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ ဗဏ္ဍာဗုဗ္ဗဗန္ဓုဏ္ဍိတိ
ဧဏ္ဍိတိဂါ ဗဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ ဝိပဏီ

ဗုဗ္ဗဗိဂျာရုဗိဇာကာ ဗန္ဓုဏ္ဍိတိဂါ ဝိပဏီ ဝိပဏီ
လကဝိကဗျာ ဗဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ ဝိပဏီ
ဝိပဏီ ဝိပဏီ ဝိပဏီ ဝိပဏီ ဝိပဏီ ဝိပဏီ
ဝိပဏီ ဝိပဏီ ဝိပဏီ ဝိပဏီ ဝိပဏီ ဝိပဏီ

၂၅

33

B

၂၆

ရမာတင်္ဂါယုဏလပိဿျာ ဘဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ န
စံရက္ခကိယာခံလက္ခန္ဓာ ရကသပ္ပာဝဗန္ဓုဏ္ဍိတိဂါ ဝိပဏီ
ဣာဘဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ ဗဏ္ဍာဗုဗ္ဗဗန္ဓုဏ္ဍိတိ
ဧဏ္ဍိတိဂါ ဗဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ ဝိပဏီ

ရမာတင်္ဂါယုဏလပိဿျာ ဘဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ န
စံရက္ခကိယာခံလက္ခန္ဓာ ရကသပ္ပာဝဗန္ဓုဏ္ဍိတိဂါ ဝိပဏီ
ဣာဘဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ ဗဏ္ဍာဗုဗ္ဗဗန္ဓုဏ္ဍိတိ
ဧဏ္ဍိတိဂါ ဗဏ္ဍာဗုဗ္ဗဗျာကန္တဏ္ဍိတိဂါ ဝိပဏီ

၂၆

34

A

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

36

36

B

Handwritten Balinese script on the left side of the top palm leaf.

Handwritten Balinese script on the right side of the top palm leaf.

37

37

A

Handwritten Balinese script on the left side of the bottom palm leaf.

Handwritten Balinese script on the right side of the bottom palm leaf.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

80 40 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

81 41 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

47
B

၃၂
အထိကတို့အား ခုတ်ဖျက်ပစ်၍ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ

အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ

48
A

အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ

အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ
အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ အစွဲအမူအစွဲအမူ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

50
B

၅၀။ နိဂါဏ်အပူပူပီပမိခါ ဂဏထူဖာကွပဏ္ဍိ တာဏိပဏိပဏ္ဍိ ဟ
ဗ္ဗကတ္တုန္တုပဏ္ဍိခါဂါဂါဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိခါကဏ္ဍိပဏ္ဍိပဏ္ဍိပဏ္ဍိပဏ္ဍိပဏ္ဍိပဏ္ဍိပဏ္ဍိပဏ္ဍိပဏ္ဍိ

ပုဏ္ဏရဂါဏ္ဍိခါဂါဂါဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ

51
A

ဗ္ဗကတ္တုန္တုပဏ္ဍိခါဂါဂါဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ

ဗ္ဗကတ္တုန္တုပဏ္ဍိခါဂါဂါဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ
ဏ္ဍိပဏ္ဍိပဏ္ဍိခါကဏ္ဍိပဏ္ဍိ ဟရဏထူကဏ္ဍိခါဏ္ဍိပဏ္ဍိ ဂဏထ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

58
B

ရပိ ဝိကာဗမန္တိကော၊ ဟိဂိပူဗိဟိဂါ၊ မတ္တကပုဏ္ဏိ
ဗျန္တော၊ မတ္တကပိပကမ္မိကာ၊ မိန္ဒိယပေက္ခမိကာ၊
ကပိပကမ္မိကန္တော၊ ဗျပ္ပိဟိပတိပကာ၊ မကမ္ပမိမကမ္မိ
ပဏ္ဍိတိ ပုဂ္ဂိမိပ္ပဗ္ဗယ၊ ကန္တိကမ္မိမတ္တကိတ္တကမ္ပိကာ၊ ပ

မတ္တကော၊ ကမ္ပမ္မိန္တဝိယာ၊ ဝိပကမ္ပိကာ၊ မိန္ဒိယပေက္ခ
ကမ္ပမိန္ဒိယပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ
မိန္ဒိယပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ
ပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ

59
A

ကန္တိမိမိန္ဒိယပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ
ကမ္ပမိန္ဒိယပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ
ပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ
ပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ

ပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ
ပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ
ပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ
ပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခပေက္ခ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

59
B

၅၂
တၢ်မိၤမိၤပါၤမၤကၢၤကၢၤမၤပိၤမၤပၤတၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၅၃
တၢ်မိၤမိၤပါၤမၤကၢၤကၢၤမၤပိၤမၤပၤတၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

60
A

၅၄
တၢ်မိၤမိၤပါၤမၤကၢၤကၢၤမၤပိၤမၤပၤတၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၅၅
တၢ်မိၤမိၤပါၤမၤကၢၤကၢၤမၤပိၤမၤပၤတၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
ပၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

63
B

5
5
တွံၤ ဟွံၤ ဝီၤ ထီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ

တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ

64
A

တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ

တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ
တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ တွံၤ ဟွံၤ ဝီၤ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

63

64

B

Handwritten Balinese script on a palm leaf, starting with a small symbol and followed by several lines of text.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

64

65

A

Handwritten Balinese script on a palm leaf, starting with a small symbol and followed by several lines of text.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

72
B

လ်ဗ္ဗ
မိစ္ဆိယကောဓါ ဂုဏ်ဒုဗ္ဗန္တိန္ဒြေဓိယံ ဂုဏ်ဒုဗ္ဗန္တိဂုဏ်
စိတ္တဗျူဟာတိ ဂုဏ်ဒုဗ္ဗန္တိန္ဒြေဓိယံ ဂုဏ်ဒုဗ္ဗန္တိဂုဏ်
ဂုဏ်ဒုဗ္ဗန္တိဗျူဟာတိ ဂုဏ်ဒုဗ္ဗန္တိန္ဒြေဓိယံ ဂုဏ်ဒုဗ္ဗန္တိ
ဂုဏ်ဒုဗ္ဗန္တိဗျူဟာတိ ဂုဏ်ဒုဗ္ဗန္တိန္ဒြေဓိယံ ဂုဏ်ဒုဗ္ဗန္တိ

မာဏိယံ ဂုဏ်ဒုဗ္ဗန္တိဂုဏ်ဒုဗ္ဗန္တိဂုဏ်ဒုဗ္ဗန္တိ
ဂုဏ်ဒုဗ္ဗန္တိဂုဏ်ဒုဗ္ဗန္တိဂုဏ်ဒုဗ္ဗန္တိ
ဂုဏ်ဒုဗ္ဗန္တိဂုဏ်ဒုဗ္ဗန္တိဂုဏ်ဒုဗ္ဗန္တိ
ဂုဏ်ဒုဗ္ဗန္တိဂုဏ်ဒုဗ္ဗန္တိဂုဏ်ဒုဗ္ဗန္တိ

73
A

ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ
မာဏိယံ ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ
ပဏိယံ ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ
မာဏိယံ ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ

မာဏိယံ ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ
ပဏိယံ ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ
မာဏိယံ ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ
ပဏိယံ ဂုဏ်ဒုဗ္ဗန္တိ ဂုဏ်ဒုဗ္ဗန္တိ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

73
B

မိတ္တူ
ကျွန်ုပ်တို့သည် ဘုရားရှင်တို့၏ နိဗ္ဗာန်တော်ကို
အားကိုး၍ အကျင့်အစားကို စွန့်ခွာ၍ နိဗ္ဗာန်တော်ကို
ရရှိအောင် စိတ်နှလုံးကို စောင့်ရှောက်၍ အကျင့်အစားကို
စွန့်ခွာ၍ နိဗ္ဗာန်တော်ကို ရရှိအောင် စိတ်နှလုံးကို
စောင့်ရှောက်၍ အကျင့်အစားကို စွန့်ခွာ၍ နိဗ္ဗာန်တော်ကို

ကျွန်ုပ်တို့သည် ဘုရားရှင်တို့၏ နိဗ္ဗာန်တော်ကို
အားကိုး၍ အကျင့်အစားကို စွန့်ခွာ၍ နိဗ္ဗာန်တော်ကို
ရရှိအောင် စိတ်နှလုံးကို စောင့်ရှောက်၍ အကျင့်အစားကို
စွန့်ခွာ၍ နိဗ္ဗာန်တော်ကို ရရှိအောင် စိတ်နှလုံးကို
စောင့်ရှောက်၍ အကျင့်အစားကို စွန့်ခွာ၍ နိဗ္ဗာန်တော်ကို

74
A

ကျွန်ုပ်တို့သည် ဘုရားရှင်တို့၏ နိဗ္ဗာန်တော်ကို
အားကိုး၍ အကျင့်အစားကို စွန့်ခွာ၍ နိဗ္ဗာန်တော်ကို
ရရှိအောင် စိတ်နှလုံးကို စောင့်ရှောက်၍ အကျင့်အစားကို
စွန့်ခွာ၍ နိဗ္ဗာန်တော်ကို ရရှိအောင် စိတ်နှလုံးကို
စောင့်ရှောက်၍ အကျင့်အစားကို စွန့်ခွာ၍ နိဗ္ဗာန်တော်ကို

ကျွန်ုပ်တို့သည် ဘုရားရှင်တို့၏ နိဗ္ဗာန်တော်ကို
အားကိုး၍ အကျင့်အစားကို စွန့်ခွာ၍ နိဗ္ဗာန်တော်ကို
ရရှိအောင် စိတ်နှလုံးကို စောင့်ရှောက်၍ အကျင့်အစားကို
စွန့်ခွာ၍ နိဗ္ဗာန်တော်ကို ရရှိအောင် စိတ်နှလုံးကို
စောင့်ရှောက်၍ အကျင့်အစားကို စွန့်ခွာ၍ နိဗ္ဗာန်တော်ကို

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၈၄

76

B

လိင်
ပညာအဆင့်အတန်းမဟုတ်ပေ။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို

ကျင့်ကြံရမည်။ ပျက်စီးမှုကိုရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို

၈၅

77

A

လူ့ဘဝကိုယ်တိုင်နှင့် အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို

ကျင့်ကြံရမည်။ ပျက်စီးမှုကိုရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို
ရှောင်ကြဉ်ရမည်။ အကျင့်အဖွယ်အစားအပြစ်အနာတို့ကို

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

លេខ 78
B

<p>លេខ ៧៨ ប្រាសាទបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក</p>	<p>ប្រាសាទបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក</p>
--	---

លេខ 79
A

<p>ប្រាសាទបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក</p>	<p>ប្រាសាទបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក ស្រុកបាវិស្សិក ខេត្តបាវិស្សិក</p>
---	---

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

79
B

ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින

සියලුම ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින

80
A

ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින

ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින
ආරාධනා සම්පූර්ණ වූ පසු පුද්ගලිකව පවතින

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

80
B

၂၀
လတယတဂါၤကါၤ လတယတဂါၤကါၤ ဝါၤတယတဂါၤကါၤ
ကုၤတယတဂါၤကါၤ လတယတဂါၤကါၤ ဝါၤတယတဂါၤကါၤ
ဝါၤတယတဂါၤကါၤ လတယတဂါၤကါၤ ဝါၤတယတဂါၤကါၤ
ကုၤတယတဂါၤကါၤ လတယတဂါၤကါၤ ဝါၤတယတဂါၤကါၤ

ဝါၤကါၤ တယတဂါၤကါၤ ဝါၤကါၤ တယတဂါၤကါၤ
တယတဂါၤကါၤ ဝါၤကါၤ တယတဂါၤကါၤ ဝါၤကါၤ
ဝါၤကါၤ တယတဂါၤကါၤ ဝါၤကါၤ တယတဂါၤကါၤ
ဝါၤကါၤ တယတဂါၤကါၤ ဝါၤကါၤ တယတဂါၤကါၤ

81
A

၂၁
လတယတဂါၤကါၤ လတယတဂါၤကါၤ ဝါၤတယတဂါၤကါၤ
ကုၤတယတဂါၤကါၤ လတယတဂါၤကါၤ ဝါၤတယတဂါၤကါၤ
ဝါၤတယတဂါၤကါၤ လတယတဂါၤကါၤ ဝါၤတယတဂါၤကါၤ
ကုၤတယတဂါၤကါၤ လတယတဂါၤကါၤ ဝါၤတယတဂါၤကါၤ

ဝါၤကါၤ တယတဂါၤကါၤ ဝါၤကါၤ တယတဂါၤကါၤ
တယတဂါၤကါၤ ဝါၤကါၤ တယတဂါၤကါၤ ဝါၤကါၤ
ဝါၤကါၤ တယတဂါၤကါၤ ဝါၤကါၤ တယတဂါၤကါၤ
ဝါၤကါၤ တယတဂါၤကါၤ ဝါၤကါၤ တယတဂါၤကါၤ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

83
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

84
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

85
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

86
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

89
B

ပိတိ ဝိသုဒ္ဓိပုတ္တဗျူဟံ နံရမိတိကလပဏနာရက္ခိ
ကမ္မယာဉ္ဇေ နိရုပဏတိန္ဒြိယာ ဝိဟာရိတိဗျာပုဏိကာ ဟ
တိကမိကာဒါ ဝ ဟ ပဏ္ဍာ နာမပိဏာ ဝိကမ္မာဉ္ဇာပ
ဏ္ဍာဏာဏာဏါ ကန္တိန္ဒြိယိယိ ကိယဏ္ဍာမိပလံပဏ္ဍာတိ
တိဗ္ဗုဏိယိယိ နံပလံပဏ္ဍိကဒါ ဟဏ္ဍာပ ဟဏ္ဍိ မဏ္ဍာဏာ
ပဏ္ဍိကဒါ ပဏ္ဍိကဒါ ဝိဟာရိတိဗျာပုဏိကာ ဟ
တိကမိကာဒါ ဝ ဟ ပဏ္ဍာ နာမပိဏာ ဝိကမ္မာဉ္ဇာပ
ဏ္ဍာဏာဏာဏါ ကန္တိန္ဒြိယိယိ ကိယဏ္ဍာမိပလံပဏ္ဍာတိ

90
A

မာဏိယုဏ္ဏိယိ ဝိဟာရိတိဗျာပုဏိကာ ဟ
တိကမိကာဒါ ဝ ဟ ပဏ္ဍာ နာမပိဏာ ဝိကမ္မာဉ္ဇာပ
ဏ္ဍာဏာဏာဏါ ကန္တိန္ဒြိယိယိ ကိယဏ္ဍာမိပလံပဏ္ဍာတိ
တိဗ္ဗုဏိယိယိ နံပလံပဏ္ဍိကဒါ ဟဏ္ဍာပ ဟဏ္ဍိ မဏ္ဍာဏာ
ပဏ္ဍိကဒါ ပဏ္ဍိကဒါ ဝိဟာရိတိဗျာပုဏိကာ ဟ
တိကမိကာဒါ ဝ ဟ ပဏ္ဍာ နာမပိဏာ ဝိကမ္မာဉ္ဇာပ
ဏ္ဍာဏာဏာဏါ ကန္တိန္ဒြိယိယိ ကိယဏ္ဍာမိပလံပဏ္ဍာတိ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

wrt 91 B

ယဉ်
မိတ္တူၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
ပိဗ် ဝိပဗ် ဝိပဗ် ဝိပဗ် ဝိပဗ် ဝိပဗ် ဝိပဗ် ဝိပဗ် ဝိပဗ်
မိတ္တူၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
ဗဒံ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ

ပဗ်ဗဒံ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
ဗဒံ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
မိတ္တူၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
ဗဒံ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ

wrt 92 A

မိတ္တူၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
ပဗ်ဗဒံ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
မိတ္တူၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
ဗဒံ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ

ပဗ်ဗဒံ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
မိတ္တူၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
ဗဒံ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ
မိတ္တူၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ နွေၤ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

93
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

94
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

95
B

၁၈၅
ပုဏ္ဏားတို့သည် ဘုရားကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်

ပုဏ္ဏားတို့သည် ဘုရားကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်

96
A

၁၈၆
ပုဏ္ဏားတို့သည် ဘုရားကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်

ပုဏ္ဏားတို့သည် ဘုရားကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်
အလှူငွေကို ဝတ်ဆင်ရာတွင် ပုဏ္ဏားတို့သည်

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

96
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

97
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

97
B

ယံလ်
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏

ပစ္စည်းများကို အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏

98
A

အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏

အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏
အကျွန်ုပ်တို့သည် အာဟာရအားဖြင့် အကျွန်ုပ်တို့၏

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၈၅ 98 B

မိမိတို့ကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍

အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍

၈၆ 99 A

အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍

အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍
အကလေးကွဲကွဲအောင်ပေး၍ အကလေးကွဲကွဲအောင်ပေး၍

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

99
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

100
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

102
B

မိဖုရား
ပုဆိုးမိမိကွတိ၊ နိဂဏ်တိရဏ်ပညာတိ၊ နန္ဒီပဏ်
ကုဗ္ဗိယတုဗ္ဗာ၊ နိဂဏ်ကွတိပုဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
ပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်

မိဖုရား၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်

103
A

ပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်

ပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်
နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်၊ နိဂဏ်ပဏ်၊ နန္ဒီပဏ်

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၀၃
အထိတေဝ်ပုၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ

တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ

၁၀၃ 104 B

၁၀၅
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ

တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ
တေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤတေၤ

၁၀၅ 105 A

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

106
B

<p>106 B</p>	<p>106 B</p>
------------------	------------------

Handwritten text on a palm leaf strip, likely a Balinese inscription. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The script is a traditional Balinese form.

107
A

<p>107 A</p>	<p>107 A</p>
------------------	------------------

Handwritten text on a palm leaf strip, likely a Balinese inscription. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The script is a traditional Balinese form.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

111

111

B

Handwritten Balinese script on the left side of the top palm leaf.

Handwritten Balinese script on the right side of the top palm leaf.

112

112

A

Handwritten Balinese script on the left side of the bottom palm leaf.

Handwritten Balinese script on the right side of the bottom palm leaf.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

115
B

ආරාධනා කොටසකි. මෙහි පවතින අනෙකුත් සියලුම
අක්ෂර සහ අක්ෂර සමූහයන් පැරණි ලිවීමකි. මෙහි
අක්ෂර සහ අක්ෂර සමූහයන් පැරණි ලිවීමකි. මෙහි
අක්ෂර සහ අක්ෂර සමූහයන් පැරණි ලිවීමකි. මෙහි

අක්ෂර සහ අක්ෂර සමූහයන් පැරණි ලිවීමකි. මෙහි
අක්ෂර සහ අක්ෂර සමූහයන් පැරණි ලිවීමකි. මෙහි
අක්ෂර සහ අක්ෂර සමූහයන් පැරණි ලිවීමකි. මෙහි
අක්ෂර සහ අක්ෂර සමූහයන් පැරණි ලිවීමකි. මෙහි

116
A

මෙහි පවතින අක්ෂර සහ අක්ෂර සමූහයන් පැරණි
ලිවීමකි. මෙහි අක්ෂර සහ අක්ෂර සමූහයන් පැරණි
ලිවීමකි. මෙහි අක්ෂර සහ අක්ෂර සමූහයන් පැරණි
ලිවීමකි. මෙහි අක්ෂර සහ අක්ෂර සමූහයන් පැරණි

ලිවීමකි. මෙහි අක්ෂර සහ අක්ෂර සමූහයන් පැරණි
ලිවීමකි. මෙහි අක්ෂර සහ අක්ෂර සමූහයන් පැරණි
ලිවීමකි. මෙහි අක්ෂර සහ අක්ෂර සමූහයන් පැරණි
ලිවීමකි. මෙහි අක්ෂර සහ අක්ෂර සමූහයන් පැරණි

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

120
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

121
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

121
B

Handwritten Balinese script on the left side of the top palm leaf.

Handwritten Balinese script on the right side of the top palm leaf.

122
A

Handwritten Balinese script on the left side of the bottom palm leaf.

Handwritten Balinese script on the right side of the bottom palm leaf.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

127
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

128
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

128

128

B

Handwritten Balinese script on the left side of the top palm leaf.

Handwritten Balinese script on the right side of the top palm leaf.

129

129

A

Handwritten Balinese script on the left side of the bottom palm leaf.

Handwritten Balinese script on the right side of the bottom palm leaf.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

132
B

မိမိတို့ နေထိုင်ရာ နေရာကို ဝယ်ယူရန် အတွက် အလုပ်အကိုင်များ ပြုလုပ်ရမည် ဟု ဆိုကြားရပါသည်။ ထို့ကြောင့် အလုပ်အကိုင်များ ပြုလုပ်ရန် အတွက် အလုပ်အကိုင်များ ပြုလုပ်ရမည် ဟု ဆိုကြားရပါသည်။

မိမိတို့ နေထိုင်ရာ နေရာကို ဝယ်ယူရန် အတွက် အလုပ်အကိုင်များ ပြုလုပ်ရမည် ဟု ဆိုကြားရပါသည်။ ထို့ကြောင့် အလုပ်အကိုင်များ ပြုလုပ်ရန် အတွက် အလုပ်အကိုင်များ ပြုလုပ်ရမည် ဟု ဆိုကြားရပါသည်။

133
A

အလုပ်အကိုင်များ ပြုလုပ်ရန် အတွက် အလုပ်အကိုင်များ ပြုလုပ်ရမည် ဟု ဆိုကြားရပါသည်။ ထို့ကြောင့် အလုပ်အကိုင်များ ပြုလုပ်ရန် အတွက် အလုပ်အကိုင်များ ပြုလုပ်ရမည် ဟု ဆိုကြားရပါသည်။

အလုပ်အကိုင်များ ပြုလုပ်ရန် အတွက် အလုပ်အကိုင်များ ပြုလုပ်ရမည် ဟု ဆိုကြားရပါသည်။ ထို့ကြောင့် အလုပ်အကိုင်များ ပြုလုပ်ရန် အတွက် အလုပ်အကိုင်များ ပြုလုပ်ရမည် ဟု ဆိုကြားရပါသည်။

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

137
B

අනුමාන ආගමනි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා
සුඛි මානි සිංහ පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා
පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා සමඛ්‍යාචා
පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා සමඛ්‍යාචා

අනුමාන ආගමනි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා
සුඛි මානි සිංහ පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා
පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා සමඛ්‍යාචා
පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා සමඛ්‍යාචා

138
A

සිංහ පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා
සුඛි මානි සිංහ පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා
පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා සමඛ්‍යාචා
පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා සමඛ්‍යාචා

සිංහ පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා
සුඛි මානි සිංහ පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා
පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා සමඛ්‍යාචා
පඤ්ඤානි මිත්‍රා සමඛ්‍යාචා පඤ්ඤානි මිත්‍රා සමඛ්‍යාචා

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

140
B

၁၅၃၀
ယၢ် ဂုဏ်ရီ ကၢၤ ဝၢ် ပၤ ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်

ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်

141
A

ယၢ် ဂုဏ်ရီ ကၢၤ ဝၢ် ပၤ ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်

ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်
ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ် ဝၢ်

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

141

141

B

141 B

1. P... ..
... ..
... ..
... ..
... ..

... ..
... ..
... ..
... ..
... ..

142

142

A

142 A

... ..
... ..
... ..
... ..
... ..

... ..
... ..
... ..
... ..
... ..

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

144
B.

Handwritten Balinese script on a palm leaf, consisting of two columns of text.

145
A.

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

145
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

146
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

148
B

අප්‍රේම පුද්ගලයන්ගේ ආගමික විශ්වාසයන්ගේ ප්‍රතිරෝධය
සහ සමාජ සම්බන්ධතාවයන්ගේ ප්‍රතිරෝධය සහ සමාජ
සම්බන්ධතාවයන්ගේ ප්‍රතිරෝධය සහ සමාජ සම්බන්ධතාවයන්ගේ
ප්‍රතිරෝධය සහ සමාජ සම්බන්ධතාවයන්ගේ ප්‍රතිරෝධය

අප්‍රේම පුද්ගලයන්ගේ ආගමික විශ්වාසයන්ගේ ප්‍රතිරෝධය
සහ සමාජ සම්බන්ධතාවයන්ගේ ප්‍රතිරෝධය සහ සමාජ
සම්බන්ධතාවයන්ගේ ප්‍රතිරෝධය සහ සමාජ සම්බන්ධතාවයන්ගේ
ප්‍රතිරෝධය සහ සමාජ සම්බන්ධතාවයන්ගේ ප්‍රතිරෝධය

149
A

අප්‍රේම පුද්ගලයන්ගේ ආගමික විශ්වාසයන්ගේ ප්‍රතිරෝධය
සහ සමාජ සම්බන්ධතාවයන්ගේ ප්‍රතිරෝධය සහ සමාජ
සම්බන්ධතාවයන්ගේ ප්‍රතිරෝධය සහ සමාජ සම්බන්ධතාවයන්ගේ
ප්‍රතිරෝධය සහ සමාජ සම්බන්ධතාවයන්ගේ ප්‍රතිරෝධය

අප්‍රේම පුද්ගලයන්ගේ ආගමික විශ්වාසයන්ගේ ප්‍රතිරෝධය
සහ සමාජ සම්බන්ධතාවයන්ගේ ප්‍රතිරෝධය සහ සමාජ
සම්බන්ධතාවයන්ගේ ප්‍රතිරෝධය සහ සමාජ සම්බන්ධතාවයන්ගේ
ප්‍රතිරෝධය සහ සමාජ සම්බන්ධතාවයන්ගේ ප්‍රතිරෝධය

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

150
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

151
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

153
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

154
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

154
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

155
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

156
B

၁၅၅၆ နှစ်ကမ္ဘာကျနေ့ကတည်းက ဘုရားပေါ်တော်မူပါက နတ်မိတ်
ပျော်ရွှင်စွာ ဘုရားတော်ထံသို့ ဝမ်းသာစွာ ဝမ်းသာစွာ
တို့ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ

ဘုရားပေါ်တော်မူပါက နတ်မိတ် ပျော်ရွှင်စွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ

157
A

၁၅၅၆ နှစ်ကမ္ဘာကျနေ့ကတည်းက ဘုရားပေါ်တော်မူပါက
နတ်မိတ် ပျော်ရွှင်စွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ

ဘုရားပေါ်တော်မူပါက နတ်မိတ် ပျော်ရွှင်စွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ
ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ ဝမ်းသာစွာ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

158
B

မိတ္တူပုံ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ

မိတ္တူပုံ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ

159
A

မိတ္တူပုံ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ

မိတ္တူပုံ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ
ကလေးအရွယ်ကတည်းက နေထိုင်ရာမှာ နေထိုင်ရာမှာ

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

163
B

Handwritten Balinese script on a palm leaf, starting with a small symbol on the left.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

164
A

Handwritten Balinese script on a palm leaf, starting with a small symbol on the left.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

GAGURITAN RARAJONTI

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

164
B

၁၆၄
ကမ္ဘာတစ်ဝှမ်းပညာရေးအဖွဲ့အစည်းတို့သည်
ပညာရေးကို အားပေးကူညီပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်

အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်


165
A

၁၆၅
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်

အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်
အားပေးပေးရန်အတွက် အားပေးပေးရန်အတွက်

GAGURITAN RARAJONTI

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia



165
B

GAGURITAN RARAJONTI

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

